



SME-Development Bank
Dependable Financial Partner
အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်



ANNUAL REPORT 2019-2020

www.smedevelopmentbank.com.mm

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်
(၂၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးကြီးသို့တင်သွင်းသည့်
ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ

မာတိကာ

အကြောင်းအရာ	စာမျက်နှာ
၁ ဘဏ်၏အကြောင်းအရာ အကျဉ်းချုပ်	၂
၂ ဘဏ်၏ (Vision, Mission, Value)	၄
၃ ဘဏ်၏ဖွဲ့စည်းအုပ်ချုပ်ပုံ	၆
၄ ဘဏ်၏လက်ရှိအခြေအနေတင်ပြချက်	၁၁
၅ ဘဏ်၏ ရှေ့လုပ်ငန်းစဉ်များတင်ပြချက်	၁၉
၆ ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များတင်ပြချက်	၂၂
၇ နိဂုံး	၃၄

ဘဏ်၏အကြောင်းအရာအကျဉ်းချုပ်

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ကိုနိုင်ငံတော်တစ်ဝှမ်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပံ့ပိုးပေးသွားရန်ရည်ရွယ်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်၏ဦးဆောင်မှု၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၏ ကြီးကြပ်မှုတို့ဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ပြဌာန်းသော မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လိုင်စင်အမှတ် မဗဘ/ပီ-၁၄(၁)၉၆ ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးမှ ရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ၁၉၉၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် (MIDB) ရုံးချုပ်ကိုဦးဆောင်ဖွင့်လှစ်ပေးခဲ့ပါသည်။

၎င်းနောက်ပိုင်း အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်၏ ဒါရိုက်တာ အဖွဲ့ဝင်များ၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMID Bank)အမည်သို့လည်းကောင်း၊ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMED Bank)အဖြစ်သို့လည်းကောင်း အသီးသီးအမည်ပြောင်းလဲခဲ့ပါသည်။

ဘဏ်နာယကများအနေဖြင့်

- | | |
|--|---|
| (က) (၁) သီရိပျံချီဦးစိုးသိန်း
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာနအမှတ်(၃) | ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် မှ
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အထိ |
| (၂) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ
ဝဏ္ဏကျော်ထင်ဒေါက်တာဦးခင်ရွှေ | |
| (ခ) (၁) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ
ဝဏ္ဏကျော်ထင်ဒေါက်တာဦးခင်ရွှေ | ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် မှ
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အထိ |
| (၂) သူရဦးသောင်းလွင် | |
| (ဂ) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ
ဝဏ္ဏကျော်ထင်ဒေါက်တာဦးခင်ရွှေ | ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် မှ ယနေ့အထိ |

ဘဏ်ဥက္ကဋ္ဌများအနေဖြင့်

- | | |
|--|---|
| (က) ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်
ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | ၁၉၉၅ - ၁၉၉၆ ဘဏ္ဍာနှစ် |
| (ခ) ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်
ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | ၁၉၉၆ - ၁၉၉၇ ဘဏ္ဍာနှစ် (ပထမ ၆ လ) |
| (ဂ) ဗိုလ်ချုပ်ကျော်သန်း
ဝန်ကြီး၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန | ၁၉၉၆ - ၁၉၉၇ ဘဏ္ဍာနှစ် (ဒုတိယ ၆ လ) |
| (ဃ) ဗိုလ်ချုပ်လှမြင့်ဆွေ
ဝန်ကြီး၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန | ၁၉၉၇ - ၁၉၉၈ ဘဏ္ဍာနှစ် |
| (င) ဗိုလ်ချုပ်စောလွင်
ဝန်ကြီး၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန | ၁၉၉၈ - ၁၉၉၉ ဘဏ္ဍာနှစ် မှ
၂၀၀၇ - ၂၀၀၈ ဘဏ္ဍာနှစ် အထိ |
| (စ) သီရိပျံချီ ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း
ဝန်ကြီး၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန | ၂၀၀၈ - ၂၀၀၉ ဘဏ္ဍာနှစ် မှ
၂၀၀၉ - ၂၀၁၀ ဘဏ္ဍာနှစ် အထိ |
| (ဆ) သီရိပျံချီဦးစိုးသိန်း
ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန | ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ် မှ
၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် အထိ |
| (ဇ) (၁) ဝဏ္ဏကျော်ထင်ဦးမောင်မြင့်၊ ဥက္ကဋ္ဌ(၁)
ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန | ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် မှ
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အထိ |
| (၂) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ
သီရိသုဓမ္မမဏိဇောတဓရ
ဒေါက်တာသန်းထွန်း၊ ဥက္ကဋ္ဌ(၂) | |
| (ဈ) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ
သီရိသုဓမ္မမဏိဇောတဓရ
ဒေါက်တာသန်းထွန်း | ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် |
| (ည) သီရိသုဓမ္မသီရိ ဒေါ်စန်းစန်းရီ | ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် မှ ယနေ့အထိ |

၂။

ဘဏ်၏ Vision, Mission, Value

ဘဏ်၏ Vision, Mission, Value



Vision

- We will be the leading bank for providing financial assistance to Development of SMEs
- SMEs လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်ရန် အတွက် ငွေကြေး အကူအညီ အထောက်အပံ့ပေးနိုင်သော ဦးဆောင်နိုင်သည့် ထိပ်တန်းဘဏ်ဖြစ်ရန် ရည်ရွယ်ပါသည်။



Mission

- To support, develop and promote SMEs by providing them the necessary technical and financial assistance
- SMEs လုပ်ငန်းများအား ငွေကြေးနှင့် နည်းပညာ အထောက်အပံ့ပေးရန်
- To concentrate on value addition and export oriented SMEs
- SMEs လုပ်ငန်းများအား ပို့ကုန် တင်ပို့ရောင်းချနိုင်ရန်နှင့် ကုန်ချော အဆင့်ထုတ်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်ရန်
- To enable SMEs to contribute to the growth of local entrepreneurs, Develop export markets and provide employment opportunities.
- ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်လာရေး၊ ပို့ကုန်ဈေးကွက် ဖွံ့ဖြိုးလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် အထောက်အပံ့ ပေးသွားရန်




Value

- | | |
|-------------------|-------------|
| - Safety | - Stability |
| - လုံခြုံ | - စိတ်ချ |
| - Satisfaction | - Success |
| - မှန်ကန် မြန်ဆန် | - အောင်မြင် |

၃။

ဘဏ်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ

ဒါရိုက်တာ အဖွဲ့ဝင်များ



အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ကော်မတီ (၅)ရပ်

ချေးငွေကော်မတီ



ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် စီမံခန့်ခွဲရေးကော်မတီ



လစာချိုးပြင်ရေး ကော်မတီ




ဆုံရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီ



စာရင်းစစ် ကော်မတီ




Organization Chart



၄။

ဘဏ်၏ လက်ရှိအခြေအနေ တင်ပြချက်

တိုင်းနှင့်ပြည်နယ်အလိုက် ဘဏ်ခွဲများ



မြန်မာတစ်နိုင်ငံလုံးတွင်
ဖွင့်လှစ်ပြီးဘဏ်ခွဲစုစုပေါင်း = ၂၃ ဘဏ်

ရန်ကုန်တိုင်း

လမ်းမတော်
ကမာရွတ်
ဝိလ်ချပ်ဈေး
ပန်းဆိုးတန်း
မြောက်ဒဂုံ

ပဲခူးတိုင်း

ပြည်

မန္တလေးတိုင်း

မန္တလေး(၁)
မန္တလေး(၂)
မိတ္ထီလာ
မြင်းခြံ
ကျောက်ပန်းတောင်း
ပြင်ဦးလွင်

ဧရာဝတီတိုင်း

ပုသိမ်

ကယားပြည်နယ်

လွိုင်ကော်

(၂၀၂၀ - ၂၀၂၁) ဘဏ္ဍာရေးနှစ်

ထပ်မံဖွင့်လှစ်မည့်ဘဏ်ခွဲများ

ရန်ကုန်တိုင်း

သုံးခွ
တွံတေး
သာကေတ
သယံဇာတ
ကန်တော်ကြီး
ပါရမီ

မကွေးတိုင်း

စမ်းချောင်း
မြောက်ဥက္ကလာ
မော်ဘီ
မင်္ဂလာဒုံ

ပဲခူးတိုင်း

သာယာဝတီ
ပေါင်းတည်

လက်ရှိတည်ဆောက်ဆဲဘဏ်ခွဲများ

ရန်ကုန်တိုင်း

ရွှေပြည်သာ
တာမွေ
တောင်ဥက္ကလာ

(၂၀၂၁ - ၂၀၂၂) ဘဏ္ဍာရေးနှစ်

ထပ်မံလျာထားဖွင့်လှစ်မည့်ဘဏ်ခွဲများ

စစ်ကိုင်းတိုင်း

မုံရွာ

မကွေးတိုင်း

ပခုက္ကူ(၁)
ပခုက္ကူ(၂)

နေပြည်တော်

နေပြည်တော်

ရှမ်းပြည်နယ်

တောင်ကြီး
မူဆယ်

မွန်ပြည်နယ်

မော်လမြိုင်

ကရင်ပြည်နယ်


ဘားအံ
မြဝတီ

ပဲခူးတိုင်း

ပဲခူး

ဘဏ်၏ဝန်ထမ်းအင်အား

မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း ဝန်ထမ်းအင်အား = ၅၀၀ ကျော်




■ = အမေရိကန်

■ = အမေရိကန်

■ = လူ ၅ ယောက်

ကျား/မ အချိုး



SME Center များနှင့် ဖွင့်လှစ်ခဲ့သည့် နေရံများ

စဉ်	ဖွင့်လှစ်ထားသည့်နေရာ	ဖွင့်လှစ်ခဲ့သော နေရံ
၁.	နေပြည်တော်ဘဏ်ခွဲ	၈.၅.၂၀၁၈
၂.	ပုသိမ်ဘဏ်ခွဲ ဒုတိယသမ္မတဦးမြင့်ဆွေတက်ရောက်ဖွင့်လှစ်သည်။	၁၂.၅.၂၀၁၈
၃.	လမ်းမတော်ဘဏ်ခွဲ	၇.၆.၂၀၁၈
၄.	တောင်ကြီးဘဏ်ခွဲ ဒုတိယသမ္မတဦးမြင့်ဆွေတက်ရောက်ဖွင့်လှစ်သည်။	၂၉.၆.၂၀၁၈
၅.	မုံရွာဘဏ်ခွဲ ဒုတိယသမ္မတဦးမြင့်ဆွေတက်ရောက်ဖွင့်လှစ်သည်။	၁၇.၈.၂၀၁၈
၆.	ပန်းဆိုးတန်းဘဏ်ခွဲ	၁၆.၁၁.၂၀၁၈
၇.	မော်လမြိုင်ဘဏ်ခွဲ	၂၁.၁၂.၂၀၁၈

Money Changer Counter များ

စဉ်	ဖွင့်လှစ်ထားသည့်နေရာ
၁.	ရန်ကုန်(ပန်းဆိုးတန်းဘဏ်ခွဲ) ၅. မြဝတီဘဏ်ခွဲ
၂.	မန္တလေးဘဏ်ခွဲ ၆. မုံရွာဘဏ်ခွဲ
၃.	ပိုလ်ချုပ်ဈေး(ရန်ကုန်) ၇. ကမာရွတ်ဘဏ်ခွဲ
၄.	နေပြည်တော်ဘဏ်ခွဲ ၈. လမ်းမတော်ဘဏ်ခွဲ

ATM စက်ထားရှိထားသောနေရာများ

စဉ်	ဖွင့်လှစ်ထားသည့်နေရာ
၁.	ရန်ကုန်(ပန်းဆိုးတန်းဘဏ်ခွဲ) ၅. လမ်းမတော်ဘဏ်ခွဲ
၂.	ပိုလ်ချုပ်ဈေးဘဏ်ခွဲငယ် ၆. မုံရွာဘဏ်ခွဲ
၃.	Super One (ကျိုက္ကဆံ) ၇. မန္တလေးဘဏ်ခွဲ
၄.	Super One (ရွှေဘုံသာ) ၈. မြောက်ဒဂုံဘဏ်ခွဲ

မှတ်ချက်

- အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်သည် MPU အဖွဲ့ဝင်ဘဏ်တစ်ရပ်ဖြစ်သည် နှင့် အညီ SMEDB Debit Card များအသုံးပြုရာတွင် မည်သည့် ATM စက်တွင်မဆို လွယ်ကူလျှင်မြန်စွာ ငွေထုတ်ယူနိုင်ပါသည်။
- SMEDB Debit Card များဖြင့် မည်သည့် P.O.S စက်တွင်မဆို ဈေးဝယ် အသုံးပြုနိုင်မည့် အပြင် MPU အဖွဲ့ဝင်ဖြစ်သောဘဏ်များ၏ Online Merchant တို့တွင်လည်း E-Commerce ဝန်ဆောင်မှုနှင့် အတူ ဈေးဝယ်ယူမှုများအား ပြုလုပ်နိုင်ပါသည်။
- ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှစ၍ Card နှင့် ပတ်သက်သော Payment Switch System အသစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်မှစ၍ UPI Co-branded Card ဝန်ဆောင်မှုပေးနိုင်ရန်လုပ်ဆောင်နေပါသည်။
- ထို့အပြင် ၂၀၂၁ ခုနှစ် ပထမ Quarter အတွင်း Card နှင့် ပတ်သက်၍ ဝန်ဆောင်မှု အသစ်များကိုလည်း ဆက်လက်ပေးသွားနိုင်ရန် လုပ်ဆောင်နေပါသည်။

ဘဏ်ဝန်ဆောင်မှုများ

ချေးငွေဝန်ဆောင်မှုများ (Loan)

စဉ်	ချေးငွေအမျိုးအစားများ	အတိုးနှုန်း	စဉ်	ချေးငွေအမျိုးအစားများ	အတိုးနှုန်း
၁။	ရိုးရိုး Loan ချေးငွေ (Commercial Loan)	၉%	၉။	အငှားဝယ်ယူမှုချေးငွေ (Hire Purchase) ပထမနှစ် ဒုတိယနှစ် တတိယနှစ်	၉% ၅% ၅%
၂။	စာရင်းပိုထုတ်ချေးငွေ (Overdraft Loan)	၉%	၁၀။	အချိန်ကာလအပိုင်းအခြားချေးငွေ (Term Loan)	၉%
၃။	အာမခံချေးငွေ (CGI Loan)	၁၀.၅%	၁၁။	အာမခံအပေါင်ပစ္စည်းချေးငွေ (Mortgage Loan)	၁၀%
၄။	JICA အာမခံချေးငွေ (CGI-JICA Loan)	၅.၅%	၁၂။	တင်ဒါစီမံကိန်းချေးငွေ (Tender Project Loan)	၁၄.၅%
၅။	အပေါင်မဲ့ချေးငွေ (CFB Loan)	၁၂% မှ ၁၃.၅%	၁၃။	စီမံကိန်းချေးငွေ (Project Loan)	၉% မှ ၁၃.၅%
၆။	ဝန်ထမ်းချေးငွေ (Staff Loan)	၁၃%	၁၄။	သဘာဝအစိမ်းရောင်စီမံကိန်းချေးငွေ (Green Financing Loan)	၉% မှ ၁၃.၅%
၇။	ပညာရေးချေးငွေ (Education Loan)	၉%	၁၅။	IT ချေးငွေ (IT Loan)	၁၃.၅%
၈။	JICA ချေးငွေ (JICA Two Step Loan)	၅.၅%	၁၆။	ကုန်ထုတ်လုပ်မှုချေးငွေ (Manufacturing Loan)	၁၃.၅%

အပ်ငွေဝန်ဆောင်မှုများ (Deposit)

စဉ်	အပ်ငွေအမျိုးအစား	အတိုးနှုန်း	မှတ်ချက် (ကျပ်)
၁။	ငွေစုဘဏ်အပ်ငွေ (Saving Deposit)	၇.၂၅%	
၂။	ခေါ်ယူအပ်ငွေ (Call Deposit)	၂% ၂% + ၂%	သိန်း(၅၀၀)အောက် အပ်နှံပါက သိန်း(၅၀၀) နှင့် အထက်
၃။	စာရင်းသေအပ်ငွေ (Fixed Deposit)	၆.၂၅% ၇.၄၀% ၇.၇၅% ၈.၀၀% ၉.၀၀% ၉.၂၅% ၉.၃၅%	(၁)လ (၃)လ (၆)လ (၉)လ (၁၂)လ (၂၄)လ (၃၆)လ

ဘဏ်ဝန်ဆောင်မှုများ

နိုင်ငံတကာဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (International Banking Services)

စဉ်	ဝန်ဆောင်မှု အမျိုးအစား
1.	Export Letter of Credit
2.	Export Bill Under L/C
3.	Export Bill Under Collection
4.	Import Letter of Credit
5.	Import Bill Under L/C
6.	Import Bill Under Collection
7.	Export Port-Shipment Financing
8.	Invoice Financing (Purchase)
9.	Shipping Guarantee
10.	Bid Bond Guarantee
11.	Advance Payment Guarantee
12.	Performance Guarantee
13.	Project Financing

ငွေလွှဲဝန်ဆောင်မှုများ (Remittance Services)

စဉ်	ဝန်ဆောင်မှု အမျိုးအစား
1.	Local Remittance
2.	International Remittance


ကဒ်ဝန်ဆောင်မှုများ (Card Services)

စဉ်	ဝန်ဆောင်မှု အမျိုးအစား
1.	Debit Card (MPU Card)
2.	ATM Services
3.	POS Services
4.	E Commerce

ပြည်ပနှင့် ချိတ်ဆက်ထားသောဘဏ်များ (International Network)



SUM of Loan and Deposit by Region



၅။

ဘဏ်၏ ရှေ့လုပ်ငန်းစဉ်များ တင်ပြချက်

ထပ်မံဖွင့်လှစ်မည့် ဘဏ်ခွဲများ

စဉ်	ပြည်နယ်နှင့်တိုင်းများ	မှတ်ချက်
၁	ရန်ကုန်တိုင်း	
	သုံးခွ	တည်ဆောက်ပြီး
	တွံတေး	တည်ဆောက်ပြီး
	သာကေတ	တည်ဆောက်ပြီး
	သယံဇာတ	တည်ဆောက်ပြီး
	ကန်တော်ကြီး	တည်ဆောက်ပြီး
	ပါရမီ	တည်ဆောက်ပြီး
	စမ်းချောင်း	တည်ဆောက်ပြီး
	မြောက်ဥက္ကလာ	တည်ဆောက်ပြီး
	မော်ဘီ	တည်ဆောက်ပြီး
	မင်္ဂလာဒုံ	တည်ဆောက်ပြီး
	ရွှေပြည်သာ	လက်ရှိတည်ဆောက်ဆဲ
	တာမွေ	လက်ရှိတည်ဆောက်ဆဲ
	တောင်ဥက္ကလာ	လက်ရှိတည်ဆောက်ဆဲ


စဉ်	ပြည်နယ်နှင့်တိုင်းများ	မှတ်ချက်
၂	ပဲခူးတိုင်း	
	သာယာဝတီ	တည်ဆောက်ပြီး
	ပေါင်းတည်	တည်ဆောက်ပြီး

စဉ်	ပြည်နယ်နှင့်တိုင်းများ	မှတ်ချက်
၃	မကွေးတိုင်း	
	မကွေး	တည်ဆောက်ပြီး

ထပ်မံဖွင့်လှစ်မည့် SME Center များ

စဉ်	ပြည်နယ်နှင့်တိုင်းများ	မှတ်ချက်
၁	ပဲခူးတိုင်း	၃ မွန်ပြည်နယ်
၂	ရန်ကုန်တိုင်း	၄ တနင်္သာရီတိုင်း

 တည်ဆောက်ပြီး
 လက်ရှိတည်ဆောက်ဆဲ



Digitalization သို့ကူးပြောင်းခြင်း





SME-Development Bank
Dependable Financial Partner
အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်

၆။


ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ တင်ပြချက်

www.smedevelopmentbank.com.mm

ဘဏ်၏ မတည်ငွေရင်း

- ဘဏ်၏ခွင့်ပြုမတည်ငွေရင်း (Authorized Capital) အား ဘဏ်ဖွင့် လှစ်စဉ်က အစုရှယ်ယာ တစ်စုလျှင်ကျပ်(၅) သိန်းတန် အစုပေါင်း (၄,၀၀၀) ၊ ကျပ်သန်း (၂,၀၀၀)ဖြင့် စတင်ခဲ့သော်လည်း ယခုအခါ ကျပ်သန်း (၅၀,၀၀၀) သို့တိုးမြှင့်ခဲ့ပြီး၊ အစုရှယ်ယာတစ်စုလျှင် ကျပ်(၅)သိန်းတန် အစုရှယ်ယာ ပေါင်း (၁၀၀,၀၀၀)သို့ တိုးမြှင့်ထားပါသည်။ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ရှယ်ယာရှင် (၈၂၈) ဦး သို့အစုရှယ်ယာ (၆၃,၃၅၃)စု ရောင်းချခဲ့ပြီး ဖြစ်ပါသည်။

ဘဏ်၏ Share Holders ပိုင်ဆိုင်မှုဖော်ပြချက်



၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ စုစုပေါင်း အခွန်မနှုတ်မီ အသားတင် အမြတ်မှာ ကျပ်သန်းပေါင်း (၇၇၇)မှ အထွေထွေလျာထားငွေ (ချေးငွေ) (၂%) ကျပ်(၈၁၈) ခန့်ပါက အခွန်မနှုတ်မီ အရှုံးမှာ ကျပ်သန်း (၄၁)သန်း ဖြစ်ပေါ်ခဲ့ပါသည်။ ဝင်ငွေခွန် တွက်ချက်ရမည့်ဝင်ငွေ၏ (၂၅%)ဖြစ်သော ကျပ်သန်း (၄၂၂)ကို အခွန် ပေးဆောင်ရန် လျာထားခဲ့ပြီး အောက်ပါအတိုင်းခွဲဝေ လျာထားမှုများ ဆောင်ရွက်ထားပါသည်။

က အထွေထွေသီးသန့်ရန်ပုံငွေ (General Reserve)

နှစ်အလိုက် ဘဏ်မှရရှိသောအမြတ်မှ (၂၅%)ကို အထွေထွေသီးသန့် ရန်ပုံငွေ အဖြစ် ချန်ထားရပါမည်။ သို့ရာတွင် အသားတင် အမြတ်ငွေ ကျပ် သန်းပေါင်း (၇၇၇) မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏သတ်မှတ်ချက် ဖြစ်သော ယခု ဘဏ္ဍာနှစ်အတွက် အထွေထွေ လျာထားငွေ (ချေးငွေ) ကျပ်သန်း (၈၁၈) အား နှုတ်ပါက အရှုံး ကျပ်သန်း (၄၁)သန်း ဖြစ်ပေါ်ပါသဖြင့် ယခုနှစ်တွင် အထွေထွေ သီးသန့်ရန်ပုံငွေ လျာထားခြင်း မပြုခဲ့ပါ။ ယခုထိစုစုပေါင်းအထွေထွေသီးသန့်ရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၉,၄၅၄) ဖြစ်ပါသည်။

ခ အထွေထွေလျာထားငွေ(ချေးငွေ) (General Provision-Loan)

ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကြေးဆုံးလျာထားငွေ ကျပ်သန်း (၈၁၈) ဖြစ်ပါသည်။ ယခုထိ စုစုပေါင်း ကြေးဆုံးလျာထားမှု ရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၄,၀၁၄) ဖြစ်ပါသည်။

ဂ အရေးပေါ်သီးသန့်ရန်ပုံငွေ (Reserve for Contingency)

ယခုနှစ်အတွက် အရေးပေါ်သီးသန့်ရန်ပုံငွေ ခွဲဝေလျာထားခြင်း မရှိခဲ့ပါသဖြင့်စုစုပေါင်း အရေးပေါ်သီးသန့်ရန်ပုံငွေမှာ ကျပ်သန်းပေါင်း (၁၇၈)ဖြစ်ပါသည်။

နှစ်အလိုက် ဘဏ်၏ အမြတ်အမြေအနေနှင့် အခွန်ထမ်းဆောင်မှု အခြေအနေ

-(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၏ အရှုံးအမြတ်စာရင်းတွင် ဝင်ငွေအဖြစ် ကျပ်သန်း (၂၂,၀၁၉) တွင် အခြေပစ္စည်းရောင်းရငွေမှ အမြတ်နှင့် Foreign Exchange Gain တို့ကို ခုနှိမ်ပါက ဝင်ငွေခွန် တွက်ချက် ရမည့် အမြတ်ဝင်ငွေမှာ ကျပ် သန်း (၂၁,၉၉၇) ဖြစ်ပါသည်။ စရိတ်ကျပ်သန်း (၂၁,၂၄၂) တွင် အခြေပစ္စည်းရောင်းရငွေမှ အရှုံးနှင့် Foreign Exchange Loss တို့ကို ခုနှိမ်ပါက ဝင်ငွေခွန် တွက်ချက်မည့် စရိတ်မှာ ကျပ်သန်း (၂၀,၃၀၈) ဖြစ်ပါသည်။ ဝင်ငွေခွန် တွက်ချက်မည့် ဝင်ငွေနှင့် ဝင်ငွေခွန် တွက်ချက် မည့် စရိတ် တို့ကို ခုနှိမ်ပါက ဝင်ငွေခွန် တွက်ချက် ရမည့် အမြတ်ငွေမှာ ကျပ် (၁,၆၈၉) သန်း ဖြစ်ပါသည်။ ၎င်းအပေါ်ပေးဆောင် ရမည့် ဝင်ငွေခွန် ကျပ် (၄၂၂) သန်းကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရန် လျာထားပြီးဖြစ်ပါသည်။

(၂၀၁၅ - ၂၀၁၆) ဘဏ္ဍာရေးနှစ်မှ (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာရေးနှစ် အထိ ရရှိခဲ့သည့် အမြတ်ငွေ၊ ခွဲဝေပေးသည့် အမြတ်ဝေစု(%) နှင့် အခွန်ထမ်းဆောင်ခဲ့မှု အခြေအနေ

ဘဏ္ဍာနှစ်	၁၅ - ၁၆	၁၆ - ၁၇	၁၇ - ၁၈	၁၈ - ၁၉	၁၉ - ၂၀
အမြတ်ငွေ (ကျပ်သန်းပေါင်း)	၆,၈၁၀	၃,၅၀၈	၂,၉၈၆	၁,၄၂၉	၇၇၇
အမြတ်ဝေစု(%)	၁၅.၅%	၁၂%	၅%	-	-
အခွန်ထမ်းဆောင်မှု (ကျပ်သန်းပေါင်း)	၁,၆၉၉	၈၇၅	၇၄၅	၃၁၂	၄၂၂

ဘဏ္ဍာနှစ်အလိုက် ဘဏ်၏ ပိုင်ဆိုင်မှုအခြေပြဇယား


စုစုပေါင်း ဘဏ်၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်မှု တန်ဖိုးမှာ ငွေကျပ်သန်း (၂၆,၀၅၁) ဖြစ်ပါသည်။

(ကျပ်သန်းပေါင်း)					
အမျိုးအမည်	၂၀၁၅ - ၂၀၁၆	၂၀၁၆ - ၂၀၁၇	၂၀၁၇ - ၂၀၁၈	၂၀၁၈ - ၂၀၁၉	၂၀၁၉ - ၂၀၂၀
မြေနှင့် အဆောက်အဦး	၉,၄၁၅	၁၀,၉၅၃	၁၅,၇၃၇	၂၀,၉၁၉	၂၂,၈၁၂
စက်ပစ္စည်းနှင့် အခြား ဆက်စပ် ပစ္စည်းများ	၅၄၀	၅၇၈	၅၅၀	၄၅၃	၅၀၂
ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများ	၃၃၁	၃၃၆	၂၈၁	၅၂၈	၂,၁၀၂
မော်တော်ယာဉ်	၄၄၅	၅၄၇	၅၂၉	၅၂၁	၅၀၄
ပရိဘောဂ ပစ္စည်းများ	၉၇	၁၁၅	၁၁၄	၁၁၄	၁၃၁
စုစုပေါင်း	၁၀,၈၂၈	၁၂,၅၂၉	၁၇,၂၁၁	၂၂,၅၃၅	၂၆,၀၅၁


ဘဏ်၏ငွေကြေးခိုင်မာမှုအခြေအနေနှင့်လုပ်ငန်းစွမ်းဆောင်ချက်များ

အသေးစား နှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ (၃၀.၉.၂၀၂၀) ရက်နေ့၌ရှိသော အောက်တွင် ဖော်ပြထားသည့် ကိန်းဂဏန်း အမျိုးအစားအလိုက် ရာခိုင်နှုန်း အချိုးများကို ကြည့်ခြင်းအားဖြင့် ငွေကြေးအခြေအနေခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်။

Sr	Ratio	%
A	Capital Adequacy Ratio	Tier (1) 13.88% Tier (2) 15.13%
B	Liquidity Ratio	29.67%
C	Cash & Cash Equivalent to Total Deposit Ratio	32.91%
D	Return On Assets (ROA)	0.50%
E	Return On Equity (ROE)	3.50%
F	Shareholder's Equity	45,891 Million



13.88%
Tier (1) CAR



15.13%
Tier (2) CAR

ရှင်းလင်းချက်

အမှတ်စဉ် (A) တွင်

မတည်ငွေရင်း (ထည့်ဝင်ပြီး မတည်ငွေ + သီးသန့်ရန်ပုံငွေ + အမြတ်) စုစုပေါင်း ကျပ်သန်း (၃၈,၅၈၀) အပေါ်တွင် ဆုံးရှုံးနိုင်ချေ ရှိသော ရရန်ပိုင်ခွင့် တန်ဖိုးကျပ် သန်း (၂၅၄,၉၆၆) ၏ အချိုးမှာ (၁၅.၁၃%) ဖြစ်ပါသည်။ ၎င်းအချိုးမှာ ဗဟိုဘဏ်မှ အနည်းဆုံး (၈%) ထက် မနည်းစေရန် သတ်မှတ်ထားသည့် အတွက် ၎င်းထက် ကျော်လွန်နေကြောင်း တွေ့ရှိရပါသည်။

အမှတ်စဉ် (B) တွင်

၂၀၂၀ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ငွေကြေးလွယ်ကူမှု အချိုး သည် ဘဏ်၏ လက်ဝယ်တွင်ရှိသောငွေနှင့် အလားတူပိုင်ဆိုင် ငွေများဖြစ်သော ကျပ်သန်း (၆၄,၀၈၄) ပေါ်တွင် အပ်ငွေကျပ်သန်း(၂၁၅,၉၈၀)တို့၏အချိုး မှာ (၂၉.၆၇%) ဖြစ်၍ ဗဟိုဘဏ်၏ သတ်မှတ်ချက် (၂၀%) ထက် မလျော့နည်းစေရန် ဖြစ်၍ ၎င်းထက်ကျော်လွန် နေကြောင်းတွေ့ရှိရပါသည်။

အမှတ်စဉ် (C) တွင်

လက်ဝယ် ရှိသော ငွေနှင့် အလားတူ ပိုင်ဆိုင်ငွေ ကျပ်သန်း (၆၄,၉၅၅)နှင့် စုစုပေါင်း အပ်ငွေကျပ်သန်း (၁၉၇,၃၇၈)တို့ကို တွက်ချက်၍ ရရှိသောအချိုးမှာ (၃၂.၉၁%) ဖြစ်ပါသည်။

အမှတ်စဉ် (F) တွင်

အစုရှယ်ယာရှင်များသည် အစုရှယ်ယာ တစ်စုအတွက် တန်ဖိုးကျပ် (၅) သိန်းပိုင်ဆိုင်သဖြင့် ယခုဘဏ္ဍာရေးနှစ်အတွက် အစုရှယ်ယာရှင်များ ပိုင်ဆိုင်သော တန်ဖိုး စုစုပေါင်းမှာ ကျပ် သန်း (၄၅,၈၉၁) ဖြစ်၍ အစုရှယ်ယာ အရေအတွက်မှာ (၆၃,၃၅၃) ရှိသဖြင့် လက်ရှိအစုရှယ်ယာ တစ်စုလျှင် ကျပ်(၇၂၄,၃၆၇) တန်ဖိုးရှိနေပြီးအစုရှယ်ယာတစ်စုအတွက် ရရှိပြီးသောအကျိုးအမြတ်ငွေမှာကျပ်(၁,၆၈၅,၇၅၀)ဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ အထက်ဖော်ပြပါ ရာခိုင်နှုန်း အချိုးများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ရာခိုင်နှုန်း ထက် ကျော်လွန် ပြည့်မီစွာ တည်ရှိနေပါသဖြင့် ဘဏ်၏ ငွေရေးကြေးရေးအခြေအနေမှာ ခိုင်မာမှုရှိကြောင်း တင်ပြအပ်ပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပဟိုအဖွဲ့၏ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိသောလုပ်ငန်းအခြေအနေများ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ငွေကြေး ခဝါချမှု တိုက်ဖျက် ရေးပဟိုအဖွဲ့တို့မှ ပြဌာန်း ထားသောဥပဒေများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက် များ နှင့် ငွေရေးကြေးရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ အကြံပြုချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန် ၉-၉-၂၀၂၀ ရက်စွဲဖြင့်လိုက်နာဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း၍ ဘဏ်တွင်းမူဝါဒများ၊ မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


ဘဏ္ဍာနှစ်များအလိုက် ဘဏ်၏အပ်ငွေ အခြေအနေ

(၂၀၁၅ - ၂၀၁၆) ဘဏ္ဍာရေးနှစ်မှ (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် အပ်ငွေ အမျိုးအစား အလိုက်အခြေအနေများကို အောက်ပါဇယားများတွင်ဖော်ပြထားပါသည်။

(ကျပ်သန်းပေါင်း)

အပ်ငွေအမျိုးအစား	၂၀၁၅ - ၂၀၁၆	၂၀၁၆ - ၂၀၁၇	၂၀၁၇ - ၂၀၁၈	၂၀၁၈ - ၂၀၁၉	၂၀၁၉ - ၂၀၂၀
စာရင်းရှင်အပ်ငွေ	၆,၂၇၁	၅,၁၄၃	၃,၅၁၂	၁၇,၀၆၈	၁၁,၄၈၆
ငွေစုဘဏ်အပ်ငွေ	၇၅,၄၉၇	၆၇,၇၅၂	၆၈,၃၁၁	၄၆,၁၄၂	၅၀,၅၃၉
စာရင်းသေအပ်ငွေ	၅၅,၂၉၇	၃၉,၇၆၇	၆၂,၃၁၄	၉၀,၈၃၉	၁၃၂,၀၄၀
ခေါ်ယူအပ်ငွေ	၉	၂၂၁	၆၇	၁,၃၅၃	၃,၃၁၃
စုစုပေါင်း	၁၃၇,၀၇၄	၁၁၂,၈၈၃	၁၃၄,၂၀၄	၁၅၅,၄၀၂	၁၉၇,၃၇၈

ဘဏ္ဍာနှစ်အလိုက် အပ်ငွေ အခြေအနေပြဂရပ်



ဘဏ်ချေးငွေ အခြေအနေ

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ဘဏ်လုပ်ငန်း တာဝန်အဝဝကို ဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့များ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ တွင်ချေးငွေ လုပ်ငန်းများတွင်လည်း စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထားကာ ဘဏ်၏ ဆုံးရှုံးနိုင်ခြေ လျော့နည်းစေသည့်မူအရ အခြားစီးပွားရေးကဏ္ဍ အသီးသီးသို့လည်း ဖြန့်ကျက်၍ ကဏ္ဍအလိုက် တည်ဆဲ စည်းမျဉ်း မူဘောင်များအတွင်းမှ ချေးငွေစုစုပေါင်း ကျပ် (၂၀၀,၇၀၂) သန်း ခန့်ကို ပြီးခဲ့သည့် (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာရေးနှစ် အထိ ထုတ်ချေးပေးခဲ့ပါကြောင်း အောက်ဖော်ပြပါ ဇယားအရ သိရှိနိုင်ပါသည်။ ထို့အပြင် SME ချေးငွေ၊ SME (CFB) ချေးငွေ၊ အငှား ဝယ်စနစ် (Hire Purchase System), Staff Loan, Education Loan, Project Loan, Tender Project Loan, JICA (Two Steps Loan), IT Loan, Green Financing Loan, Manufacturing Loan ချေးငွေဖြင့်လည်း ချေးငွေလုပ်ငန်းများကို တိုးချဲ့ထုတ်ချေးလျက်ရှိပါသည်။


JICA Two Steps ချေးငွေ အခြေအနေ

JICA (Two Steps Loan) ချေးငွေမှ Phase 1 လုပ်ငန်းရှင် (၁၂၇) ဦး အတွက် ကျပ် (၃၁)ဘီလီယံကိုလည်းကောင်း၊ Phase 2 လုပ်ငန်းရှင် (၁၈) ဦး အတွက် ကျပ် (၇)ဘီလီယံကို လည်းကောင်း၊ JICA Emergency Loan လုပ်ငန်းရှင် (၆) ဦးအတွက် ကျပ် (၁) ဘီလီယံကို လည်းကောင်း ထုတ်ချေးခဲ့ပြီး ဆက်လက်၍လည်းထုတ်ချေးသွားမည်ဖြစ်ပါသည်။

ဘဏ်၏ချေးငွေအခြေအနေ

စဉ်	လုပ်ငန်းအမျိုးအစား	၂၀၁၅-၂၀၁၆		၂၀၁၆-၂၀၁၇		၂၀၁၇-၂၀၁၈		၂၀၁၈-၂၀၁၉		၂၀၁၉-၂၀၂၀	
		ချေးငွေ ယာက (ကျပ်သန်းပေါင်း)	ပိုင်မှု %	ချေးငွေ ယာက (ကျပ်သန်းပေါင်း)	ပိုင်မှု %	ချေးငွေ ယာက (ကျပ်သန်းပေါင်း)	ပိုင်မှု %	ချေးငွေ ယာက (ကျပ်သန်းပေါင်း)	ပိုင်မှု %	ချေးငွေ ယာက (ကျပ်သန်းပေါင်း)	ပိုင်မှု %
၁.	စက်မှုလုပ်ငန်း	၃၂,၆၅၂	၂၆.၁၈	၂၃,၈၄၁	၂၁.၅၈	၂၃,၈၁၈	၁၈.၆၄	၃၁,၃၉၀	၁၉.၆၄	၂၇,၈၄၉	၁၃.၈၇
၂.	ကုန်သွယ်မှုလုပ်ငန်း	၄၆,၈၂၅	၃၇.၅၄	၄၃,၂၄၅	၃၉.၁၄	၄၀,၉၄၈	၃၂.၀၄	၄၂,၃၆၈	၂၆.၅၁	၆၂,၁၁၈	၃၀.၉၅
၃.	ဝန်ဆောင်မှုလုပ်ငန်း	၁၁,၆၈၄	၉.၃၇	၈,၄၃၁	၇.၆၃	၉,၃၇၉	၇.၃၄	၅,၈၉၂	၃.၆၉	၁၆,၂၁၀	၈.၀၈
၄.	သယ်ယူပို့ဆောင်ရေးလုပ်ငန်း	၅၅၁	၀.၄၄	၁,၁၇၁	၁.၀၆	၃၄၁	၀.၂၇	၃၅၉	၀.၂၂	၃၅၉	၀.၁၈
၅.	ဆောက်လုပ်ရေးလုပ်ငန်း	၂,၈၆၈	၂.၃၀	၂,၃၅၁	၂.၁၃	၂,၆၅၀	၂.၀၇	၁,၉၀၀	၁.၁၉	၁,၉၃၈	၀.၉၇
၆.	မွေးမြူရေးလုပ်ငန်း	-	-	-	-	၃၇၀	၀.၂၉	-	-	-	-
၇.	ဟိုတယ်လုပ်ငန်း	၈,၇၇၁	၇.၀၃	၉,၂၁၄	၈.၃၄	၉,၃၂၈	၇.၃၀	၁၅,၂၇၃	၉.၅၆	၁၇,၈၈၀	၈.၉၁
၈.	အထွေထွေလုပ်ငန်း	၂၅၅	၀.၁၆	၂၂၀	၀.၂၀	၁၉၆	၀.၁၅	၂၂၆	၀.၁၄	၂၃၂	၀.၁၂
၉.	SME	၁၄,၈၄၈	၁၁.၉၀	၉,၄၁၉	၈.၅၂	၃,၆၉၁	၂.၈၉	-	-	-	-
၁၀.	Hire Purchase	၁,၅၃၁	၁.၂၃	၁,၉၃၀	၁.၇၄	၇,၅၀၂	၅.၈၇	၂၉,၉၃၉	၁၈.၇၃	၂၀,၅၆၄	၁၀.၂၅
၁၁.	JICA	၄,၈၈၈	၃.၈၅	၁၀,၆၇၇	၉.၆၆	၁၄,၁၂၉	၁၁.၀၅	၁၃,၀၇၁	၈.၁၈	၂၅,၇၇၄	၁၂.၈၄
၁၂.	Staff Loan	-	-	-	-	၁၅,၄၅၀	၁၂.၀၉	၁၇,၈၆၈	၁၁.၁၈	၁၅,၅၅၉	၇.၇၆
၁၃.	Education Loan	-	-	-	-	၁၀	၀.၀၁	၄၆	၀.၀၃	၂၄	၀.၀၁
၁၄.	CFB Loan	-	-	-	-	-	-	၇၂၅	၀.၄၅	၁,၂၀၃	၀.၆၀
၁၅.	Project Loan	-	-	-	-	-	-	၇၆၈	၀.၄၈	၁၀,၉၇၂	၅.၄၇
	စုစုပေါင်း	၁၂၄,၇၄၃	၁၀၀	၁၁၀,၄၉၈	၁၀၀	၁၂၇,၈၁၀	၁၀၀	၁၅၉,၈၂၅	၁၀၀.၀၀	၂၀၀,၇၀၂	၁၀၀.၀၀


ဘဏ္ဍာနှစ်အလိုက်ချေးငွေအခြေအနေပြဂရပ်



(၂၀၁၅ - ၂၀၁၆) ဘဏ္ဍာနှစ်မှ (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာနှစ်အထိ

NPL Ratio Graph

NPL Ratio များသည် ယခင် Semi Government Bank Management ကြောင့် ဖြစ်ပေါ်လာခဲ့သည်ကို ဆန်းစစ်တွေ့ရှိခဲ့ပါသည်။ SME ချေးငွေများထုတ်ချေးခဲ့စဉ်က စက်မှုဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံပေးသည့် လုပ်ငန်းရှင်များ ကိုသာ SME ချေးငွေများ ထုတ်ချေးပေးခဲ့ရပါသည်။ အဆိုပါ SME ချေးငွေများသည် မိမိတို့ ဘဏ်ခွဲမရှိသော၊ ဝေးလံခေါင်းပါးသော၊ အုပ်ချုပ်မှုအလှမ်းဝေးကွာသော ဒေသများတွင် ထုတ်ချေးပေးခဲ့ပြီး ယနေ့အထိချေးငွေများအပြည့်အဝပြန်လည်မရရှိသဖြင့် Loss များဖြစ်ပေါ်နေပါသည်။ ယခုအခါ (၂၀၁၈ - ၂၀၁၉) ဘဏ္ဍာနှစ်တွင် NPL Ratio မှာ (၂၆.၁၂%) ရှိပြီး (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာနှစ်တွင် NPL Ratio မှာ (၂၀.၆၃%) ရှိကြောင်း တင်ပြအပ်ပါသည်။



အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၉ - ၂၀၂၀ ခုနှစ် နိုင်ငံခြားဘဏ် လုပ်ငန်းအခြေအနေ

အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်အား (၂၅.၁၁.၂၀၁၁)ရက်နေ့တွင် ခွင့်ပြုမိန့်ရရှိခဲ့ပြီး (Euro, USD, SGD, THB) နိုင်ငံခြားငွေစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးစနစ် (Swift) တပ်ဆင်အသုံးပြု၍ နိုင်ငံတကာသို့ (TT) စနစ်ဖြင့် နိုင်ငံခြားငွေများလွှဲပို့ ဆောင်ရွက်လျက်ရှိပြီး အဆက်အသွယ်ဘဏ်များ (Correspondent Banks) (၆) ဘဏ်ဖြစ်သည့် UOB (Singapore) OCBC (Singapore) Krung Thai (Thailand), UBI (India), May Bank (Malaysia), Bank of Ayudhya (Thailand) ဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံတကာသို့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အပြန်အလှန် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားဘဏ် လုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာ ကျပ်(၃,၃၈၃) သန်းရှိခဲ့ပါသည်။

ထို့ပြင် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်း (Money Changer) လိုင်စင်အား (၂၉.၉.၂၀၁၁)ရက်နေ့တွင် ရရှိခဲ့ပြီး အောက်ပါ Money Changer Counters စုစုပေါင်း (၇) ခုဖွင့်လှစ်ကာ နိုင်ငံခြားငွေများ ရောင်း/ဝယ်လျက်ရှိပါသည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Money Changer Counters (၇) ခု၏ရရှိသည့် ဝင်ငွေမှာ ကျပ် (၂) သန်းဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ်၏ နိုင်ငံခြားဘဏ် လုပ်ငန်းဌာနမှ နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်း (International Trade) သည် (Export/ Import/ LC/ TT/ Remittance/PG/BG) လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော် Project လုပ်ငန်းများဖြစ်သော PTTEP New Project (Construction), လျှပ်စစ် ဓါတ်အားခွဲရုံစီမံကိန်း၊ Glass Factory, YGN-MDY Railway Improvement Project နိုင်ငံခြားနှင့် ဆက်သွယ်ချုပ်ဆိုထားသော Project များလုပ်ကိုင်လျက်ရှိသော Company (၁၂) ခုနှင့် လက်တွဲ၍ Project Financing များဆောင်ရွက်နေပါသည်။ နိုင်ငံတကာ Export & Import လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Company (၄) ခုနှင့် ချိတ်ဆက်၍ Trade Financing များခွင့်ပြုပေးလျက်ရှိပါသည်။

၇။ နိဂုံး

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်သည် ခေတ်မီ တိုးတက်သော ဘဏ်လုပ်ငန်း စနစ်သစ်များထူထောင်နိုင်ရန်၊ ရုံးချုပ် နေရာ အသစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှသတ်မှတ်ထားသော Data Center တစ်ခု တည်ဆောက်ရန် လက်ရှိဘဏ်၏ IT နည်းပညာနှင့် လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် စီစဉ် လုပ်ဆောင်လျက်ရှိပြီး ဘဏ်၏ Core Banking စနစ်များကို အဆင့်မြှင့်တင်၍ ဘဏ်ခွဲများ အားလုံး နှင့် Network ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါသည်။ သို့ပါ၍ ဘဏ်နှင့် ဆက်သွယ်သူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များအားလုံးအတွက် ဂုဏ်သိက္ခာရှိသော၊ ရိုးရှင်းတည်ငြိမ်ပြီး ခေတ်မီသောဘဏ် တစ်ခုအဖြစ် ရပ်တည်သွားနိုင်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြရင်း ဤအစီရင်ခံစာကို နှစ်ပတ်လည် အစည်းအဝေးကြီးမှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်
အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်။)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ်အစီရင်ခံစာ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက် နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ အထိ)

V ADVISORY LIMITED
CERTIFIED PUBLIC ACCOUNTANTS

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၃၀-၉-၂၀၂၀ ရက်နေ့ရှိ အချက်အလက်များ

ဒါရိုက်တာများ

ဒေါ်စန်းစန်းရီ	ဥက္ကဋ္ဌ	ဦးငြိမ်းကျော်	ဒါရိုက်တာ
ဦးသွင်မြင့်မောင်	ဒုတိယဥက္ကဋ္ဌ(၁)	ဒေါက်တာဉာဏ်သစ်လှိုင်	ဒါရိုက်တာ
ဒေါက်တာဇေယျာညွန့်	ဒုတိယဥက္ကဋ္ဌ(၂) အမှုဆောင်အရာရှိချုပ်	ဦးသန်းကျော်	ဒါရိုက်တာ
ဦးဇေသီဟ	ဒုတိယဥက္ကဋ္ဌ(၃)	ဦးဘိုဘိုဇော်ချစ်လှိုင်	ဒါရိုက်တာ
ဦးသီဟအောင်	ဒါရိုက်တာ	ဒေါက်တာဇေယျာညွန့်	အတွင်းရေးမှူး
ဦးတင်အောင်သန်း	ဒါရိုက်တာ		

ရုံးခန်းလိပ်စာ

အမှတ်(၂၉၈)၊ အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်
အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

စာရင်းစစ်

V Advisory Limited

Certified Public Accountants

မာတိကာ

မာတိကာ	စာမျက်နှာ
ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ	၃၇
စာရင်းစစ်အစီရင်ခံစာ	၃၈-၃၉
ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၄၀
ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၄၁
အစုရှယ်ယာရှင်များပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း	၄၂
ငွေသားစီးဆင်းမှုရှင်းတမ်း	၄၃

မှတ်ပုံတင်ခြင်း

မှတ်ပုံတင်လက်မှတ် ၁၈၀၄၀၄၄၂၂ (၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်)
ဘဏ်လိုင်စင် မဗဘ/၀ဘ(အာရ်)-၁၇/၀၈/၂၀၁၆ (၁၈-၈-၂၀၁၆)
မဗဘ/၀-၂၇/(၈)၂၀၁၂-၁၃/၀၉/၂၀၁၂

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်။)

ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ

ဒါရိုက်တာအဖွဲ့ဝင်များသည် ချမှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုတင်ပြရန် တာဝန်ရှိပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များသည်ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှထုတ်ပြန်ထားသော မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများအတိုင်း လိုက်နာကျင့်သုံးရပါမည်။ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းကို ပြုစုရေးဆွဲရာတွင် ဒါရိုက်တာအဖွဲ့ဝင်များသည်

- သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်းကျင့်သုံးရန်၊
- ကျိုးကြောင်းသင့်လျော်မှုရှိပြီး ချင့်ချိန်ရာရောက်သော အကဲဖြတ်မှုနှင့် ခန့်မှန်းခြင်းများ ပြုလုပ်ရန်၊
- မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်း ဆိုင်ရာစံများအတိုင်း လိုက်နာပြီးဘဏ္ဍာရေး ရှင်းတမ်းများကို ဖော်ပြပေးရန်၊
- မည်သည့်အရေးပေါ်သော ကွဲလွဲဖော်ပြမှုများနှင့်ပတ်သက်၍ ရှင်းလင်းချက်တို့ကိုဘဏ္ဍာရေးရှင်းတမ်းများတွင်ဖော်ပြပေးရန်၊
- ဘဏ်အနေဖြင့် ရှေ့ဆက်လည်ပတ်မည်ဆိုသည့် ယူဆချက်အရ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ရှေ့ဆက်လုပ်ကိုင်မည့်အခြေခံမူဖြင့် ပြုစုရေးဆွဲရန် လိုအပ်ပါသည်။

ဘဏ်၏လုပ်ငန်းလုပ်ဆောင်မှုများကို လုံလောက်စွာရှင်းလင်းဖော်ပြထားပြီး မည်သည့်အချိန်တွင်မဆိုဘဏ်၏ဘဏ္ဍာရေးအခြေအနေကို သင့်လျော်မှန်ကန်စွာ တင်ပြထားသော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် သင့်လျော်သော စာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန် ဒါရိုက်တာများတွင် တာဝန်ရှိပါသည်။ ထို့အပြင် ဒါရိုက်တာများသည် ဘဏ်၏ ပိုင်ဆိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန် တာဝန်ရှိသည့်အလျောက် မသမာမှု သို့မဟုတ် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ပေးရန်နှင့် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် လုံလောက်သော ဆောင်ရွက်ချက်များကို ပြုလုပ်ထားရပါမည်။

- လက်ရှိဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးချင်းစီသည် အောက်ပါတို့ကိုသိရှိနားလည် လက်ခံကြပါသည်။
- မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံ နှင့်အညီရေးဆွဲထားသော ဘဏ္ဍာရေးရှင်းတမ်းသည် ဘဏ်၏ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဘဏ္ဍာရေး အခြေအနေနှင့်အမြတ် စသည်တို့အားမှန်ကန်မှုနှင့် သင့်တင့်စွာ ဖော်ပြထားကြောင်း၊
 - ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်းများသည် ပြည့်စုံမှန်ကန်မှုရှိပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၂၆၄ နှင့်အညီ အတည်ပြုထားပြီးဖြစ်ကြောင်း၊

စာရင်းစစ်သို့ သတင်းအချက်အလက်ဖော်ပြချက်များ

- အစီရင်ခံစာ တင်ပြသည့်နေ့တွင် လက်ရှိ ဒါရိုက်တာတစ်ဦးချင်းစီသည် အောက်ပါအချက်များကို အတည်ပြုကြပါသည်။
- ယခုအချိန်ထိ မိမိတို့ သတိပြုမိပြီး စာရင်းစစ်များ သတိမပြုမိသောစာရင်းစစ်ခြင်းနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များမရှိပါကြောင်းနှင့်
 - ဘဏ်၏ ဒါရိုက်တာတစ်ဦးချင်းအနေဖြင့် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သောမည်သည့်သတင်းအချက်အလက်များကိုမဆို ကိုယ်တိုင်သတိပြုမိစေရန်နှင့် ဘဏ်၏ စာရင်းစစ်များသို့လည်း ထိုသတင်းအချက်အလက်များကိုသိရှိစေရန် လုပ်ဆောင်ပြီးကြောင်း၊ ဤအတည်ပြုချက်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အညီ ဖြစ်ကြောင်း ဖော်ပြပါသည်။

ဆက်လက်လုပ်ကိုင်မည့် အခြေအနေ

ဘဏ်သည် ကြိုတင်သိမြင်နိုင်သောကာလအထိ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန် လုံလောက်သော အရင်းအမြစ်ရှိနေကြောင်း၊ ဘဏ်၏ဒါရိုက်တာများအနေဖြင့် ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားကြောင်းနှင့် ဤအကြောင်းများကြောင့် ဘဏ်၏ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ငန်းဆက်လက်လုပ်ကိုင်မည့် အခြေအနေဖြင့် လိုက်နာရေးဆွဲထားပါသည်။


အစီရင်ခံစာ

၂၀၁၉ ခုနှစ်အောင်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဘဏ္ဍာနှစ်၏ အစီရင်ခံစာတွင် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား အတည်ပြုလက်မှတ်ရေးထိုးသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြားသော သတင်းအချက်အလက်များသည် ဒါရိုက်တာအဖွဲ့မှ အတည်ပြုပြီးလက်မှတ် ရေးထိုးခွင့်ပြုထားပြီးဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား


(ဒုတိယဥက္ကဋ္ဌ-၁)


(အမှုဆောင်အရာရှိချုပ်)


(ဒါရိုက်တာ)

ရန်ကုန်မြို့၊
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်။

ပြင်ပစာရင်းစစ်အစီရင်ခံစာ
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့
ဘဏ္ဍာရေးရှင်းတမ်းများအပေါ်စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ

ထင်မြင်ယူဆချက်

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း၊ အရေးပါသော စာရင်းဆိုင်ရာမူဝါဒများ၊ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများ ပါဝင်သည့် ဘဏ္ဍာရေး ရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ အသေးစားနှင့်အလတ်စားလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့်စပ်လျဉ်းသည့် ဖော်ပြချက်များအားလုံးသည် သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်တို့ ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်ပေါ်အခြေခံမှု

ကျွန်တော်တို့၏စာရင်းစစ်ဆေးခြင်းကို မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများအရ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စာရင်းစစ်အစီရင်ခံစာတွင်ပါဝင်သော စာရင်းစစ်၏ တာဝန်ဆိုသော အပိုဒ်တွင်လည်း ကျွန်တော်တို့၏ တာဝန်ဝတ္တရားများကို စံများနှင့်အညီ ထပ်မံထည့်သွင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ စာရင်းစစ်ဆေးခြင်းနှင့်ပတ်သက်၍ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအရ ကျွန်တော်တို့သည်ဘဏ်များနှင့်မှီခိုမှု ကင်းလွတ်ပြီး အခြားသောကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း ပြည့်မီအောင်ဆောင်ရွက်ထားရှိပါသည်။ ကျွန်တော်တို့ရရှိထားသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ အထောက်အထားများသည် ကျွန်တော်တို့ အနေဖြင့် ထင်မြင်ယူဆချက်ပေးရန် အခြေခံကျ၍ သင့်လျော်မှုရှိပြီး ပြည့်စုံလုံလောက်သည်ဟု ယုံကြည်ပါသည်။

အရေးပါသောစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်

အရေးပါသော စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များဆိုသည်မှာ ကျွန်တော်များလက်ရှိစစ်ဆေးနေသော ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအပေါ်တွင် အရေးပါသောအချက်များဟု မိမိတို့၏အတတ်ပညာ ကျွမ်းကျင်မှုအရဆုံးဖြတ်ထားသည့် အချက်အလက်များပင် ဖြစ်ပါသည်။ ထိုကိစ္စရပ်များသည် ကျွန်တော်တို့၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအား စစ်ဆေးမှုတစ်ခုလုံးကိုဆိုလိုပြီး ယင်းပေါ်တွင်အခြေခံ၍ ကျွန်တော်တို့၏ထင်မြင်ယူဆချက်များဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သီးခြားထင်မြင်ယူဆချက်များ ပေးသွားမည်မဟုတ်ပါ။

အခြားသတင်းအချက်အလက်များ

အခြားသတင်းအချက်အလက် ဖော်ပြထားခြင်းများသည် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ အဆိုပါအခြားသတင်းအချက်အလက်များတွင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအပါအဝင်ဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ်အစီရင်ခံစာများ မပါဝင်ပါ။ ကျွန်တော်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်စပ်လျဉ်းသော ထင်မြင်ယူဆချက်သည်အခြားသတင်းအချက်အလက်များနှင့် မသက်ဆိုင်ပါ။ ယင်းပေါ်တွင် အခြေခံသည့် မည်သည့်အာမခံချက်ဆိုင်ရာ ကောက်နုတ်ချက်များကိုမျှ ဖော်ပြမည်မဟုတ်ပါ။ ကျွန်တော်တို့၏ ဘဏ္ဍာရေးရှင်းတမ်း စာရင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ကျွန်တော်တို့၏တာဝန် ဝတ္တရားမှာ အခြားသတင်းအချက်အလက်များကို ဖတ်ရှုပြီး ဘဏ္ဍာရေး ရှင်းတမ်းများတွင် ဖော်ပြထားသောအချက်များနှင့်ကွဲလွဲမှု ရှိ မရှိ သို့မဟုတ် စာရင်းစစ်ဆေးခြင်းမှ ရရှိသည့် သို့မဟုတ် အခြားတနည်းအားဖြင့်ရရှိသည့် သိရှိချက်များနှင့် အရေးပါသောကွဲလွဲမှုဖြစ်ပြမှု ရှိမရှိတို့ကို စဉ်းစားသုံးသပ်ရန် ဖြစ်ပါသည်။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့သောကိစ္စရပ်များပေါ်တွင် အခြေခံ၍ အခြားသတင်းအချက်အလက် များတွင် အရေးပါသော မှားယွင်းမှုများ ရှိနေသည်ဟု ကောက်ချက်ချမိခဲ့ပါလျှင် အဆိုပါအချက်ကို စာရင်းစစ်အစီရင်ခံစာတွင်ဖော်ပြ မည်ဖြစ်ပါသည်။ အဆိုပါအချက်နှင့်ပတ်သက်၍ ယခုစာရင်းစစ်အစီရင်ခံစာတွင် ဖော်ပြရန်မရှိပါ။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် အုပ်ချုပ်မှုတာဝန်ရှိသူများ၏တာဝန်

စီမံခန့်ခွဲသူများမှလိုအပ်သည်ဟု သတ်မှတ်သည့် ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံ များ နှင့် အညီရေးဆွဲရန်၊ သင့်လျော်မှန်ကန်စွာဖော်ပြရန်နှင့် မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသောမှားယွင်းဖော်ပြမှု ကင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲဖော်ပြနိုင်ရန်အတွက် လုပ်ငန်းထိန်းချုပ်မှုထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန် ဖြစ်ပါသည်။ စီမံအုပ်ချုပ်သူများသည် ဘဏ်ကိုစာရင်းရှင်းလင်းဖျက်သိမ်းရန် ရည်ရွယ်ခြင်း၊ သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းခြင်း၊ သို့မဟုတ် လက်တွေ့ကျသော အခြား နည်းလမ်းမရှိခြင်းတို့မှအပ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲပြုစုရာတွင်ဘဏ်၏ရှေ့ဆက် လုပ်ကိုင်နိုင်မည့်စွမ်းရည်၊ အဆိုပါအခြေအနေနှင့် သက်ဆိုင်သည်များကိုဖော်ပြရန်၊ ရှေ့ဆက်လုပ်ကိုင်မည့် အခြေအနေပေါ်မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ အုပ်ချုပ်မှုတာဝန်ရှိသူ များသည် ဘဏ်၏ဘဏ္ဍာရေးအစီရင်ခံခြင်း ဖြစ်စဉ်ကို ကြိုကြပ်ရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ်စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ဖြည့်စွက်မှု မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်းကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည်ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်း ဆိုင်ရာစံ များနှင့်အညီ စာရင်းစစ်ဆေးထားခြင်းသည် အရေးပါသောမှားယွင်းဖော်ပြမှုတစ်ခု ရှိနေခြင်းကိုတွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုးမဟုတ်ပါ။ အရေးပါသော မှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့တစ်ခုချင်းသို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံသော စီးပွားရေးဆိုင်ရာဆုံးဖြတ် ချက်များချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာ လွှမ်းမိုးမှုများရှိလာနိုင်သည်ဆိုပါက အဆိုပါ မသမာမှုသို့မဟုတ် မှားယွင်းမှုများကို အရေးပါသောမှားယွင်းဖော်ပြမှုဟုယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဖြင့် အကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ၏ သတိသမ္ပဇဉ် (**Professional Judgement and professional skepticism**)ဖြင့် ထိန်းသိမ်းဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အုပ်ချုပ်မှုတာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန် စီစဉ်ထားသော အတိုင်းအတာ၊ စစ်ဆေးမည့်အချိန်နှင့် စစ်ဆေးချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့် အားနည်းမှုများအပါအဝင် အရေးကြီးသည့် တွေ့ရှိချက်များ စသည့် ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။ ကျွန်တော်တို့သည် အမှီအခိုကင်းမဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ကြောင်း၊ အမှီအခိုကင်းမဲ့မှုကို ထိခိုက်နိုင်သည် ဟု ကျိုးကြောင်းဆီလျော်စွာ ထင်မြင်ရသည့်သက်ဆိုင်သော ဆက်သွယ်မှုများ အားလုံးနှင့် အခြားကိစ္စရပ်များ (သက်ဆိုင်မှုရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း)ကို အုပ်ချုပ်မှုတာဝန်ရှိသူများသို့ ဆက်သွယ်တင်ပြပါသည်။

အုပ်ချုပ်မှုတာဝန်ရှိသူများနှင့် ဆက်သွယ်တင်ပြသောကိစ္စရပ်များမှာ လက်ရှိကာလ ဘဏ္ဍာရေးရှင်းတမ်းများအားစာရင်းစစ်ဆေးရာတွင် သိသာအထင်ရှားဆုံးသော ကိစ္စရပ်များဖြစ်ပြီး အရေးပါသော စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်လည်း ဖြစ်ပါသည်။ အများသို့ထုတ်ဖော်ပြသရန် အချက်များကို စာရင်းစစ် အစီရင်ခံစာတွင် ထည့်သွင်းတင်ပြရန် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအရ ဟန့်တားသတ်မှတ်ခြင်း မရှိသော်လည်း အလွန်ထူးခြားရှားပါးသော အခြေအနေမှလွဲ၍ ကျွန်တော်တို့အနေဖြင့် အဆိုပါကိစ္စရပ်များကို ထည့်သွင်းဖော်ပြမည်မဟုတ်ပါ။ ထိုသို့ထည့်သွင်းဖော်ပြခြင်း၏ မကောင်းသော အကျိုးဆက်များ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် အများ၏အကျိုးစီးပွား ကိုပို၍ထိခိုက်စေနိုင်သော ကိစ္စရပ်များ မပေါ်ပေါက်လာစေရန်အတွက် အစီရင်ခံစာတွင် ထည့်သွင်းခြင်း မပြုရန်ဆုံးဖြတ်ထားပါသည်။

အခြားသောဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင်အစီရင်ခံခြင်း

- မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၈၀ပါပြဋ္ဌာန်းချက်များနှင့် အညီ ကျွန်တော်တို့သည် -
- (က) လိုအပ်သောသတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များနှင့် ရှင်းလင်းချက်များအားလုံးကိုရရှိပြီးဖြစ်ကြောင်း၊
 - (ခ) ၎င်းတို့၏ထင်မြင်ချက်တွင် အစီရင်ခံစာ၌ ဖော်ပြပါရှိသော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကိုသက်ဆိုင်ရာ ဥပဒေ နှင့်အညီ ပြုစုထားရှိပြီးဖြစ်ကြောင်း၊
 - (ဂ) ကုမ္ပဏီ၏ စာရင်းစာအုပ်များတွင် ဖော်ပြပါရှိပြီး စာရင်းစစ်များထံ ပေးအပ်သော သတင်းအချက်အလက်များ၊ ရှင်းလင်းဖော်ပြချက်များနှင့်အညီ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများကို ဘဏ္ဍာရေးရှင်းတမ်းများတွင်မှန်ကန်ပြည့်စုံစွာဖော်ပြထားပြီးဖြစ်ကြောင်း၊
 - (ဃ) ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၅၇(က) နှင့် ၂၅၈(က) တို့နှင့်အညီ စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံပါသည်။

ထို့အပြင် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၈၉ (က)အရ ယင်းဘဏ္ဍာရေးရှင်းတမ်းများသည်ဘဏ်၏ဘဏ္ဍာရေးအခြေအနေနှင့် ငွေရေးကြေးရေး ခိုင်မာမှုကို လုံလောက်လျော်ကန်စွာ ဖော်ပြကြောင်းအစီရင်ခံပါသည်။အဆိုပါ ပြင်ပစာရင်းစစ်အစီရင်ခံစာတွင် လက်မှတ်ရေးထိုးသော စာရင်းစစ်မှာ **ဦးဝင်းထွဋ်အောင်** ဖြစ်ပါသည်။

ရန်ကုန်မြို့၊
ရက်စွဲ ။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်၊


ဝင်းထွဋ်အောင်
လက်မှတ်ရပြည့်သူ့စာရင်းကိုင်
အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်အမှတ် ၆၆
V-Advisory limited
အခန်း ၄၀၆၊ အဆောင် ၁၊ ၄၅၊ ၄၆လမ်း၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။



အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်။)

	မှတ်စု	၂၀၂၀ ကျပ်('၀၀၀)	၂၀၁၉ ကျပ်('၀၀၀)
ရပိုင်ခွင့်များ			
ငွေသား၊ ငွေသားနှင့်ညီမျှသည်များ	၄	၃၂,၉၅၄,၇၉၄	၂၂,၇၈၉,၆၇၉
ချေးငွေနှင့်ရရှိရှိများ	၅	၂၀၀,၃၇၇,၇၅၆	၁၅၉,၄၇၄,၅၇၆
အစိုးရငွေချေးသက်သေခံလက်မှတ်များ	၆	၃၂,၀၀၀,၀၀၀	၂၇,၀၀၀,၀၀၀
မြေ အဆောက်အဦနှင့် စက်ပစ္စည်းများ	၇	၂၄,၅၆၈,၁၉၅	၂၂,၁၁၈,၃၃၁
ခြံမဲ့ပိုင်ဆိုင်ခွင့်များ	၈	၁,၄၈၂,၈၂၆	၄၁၇,၀၆၇
ရင်းနှီးမြှုပ်နှံမှုများ	၉	၂၀၀,၅၂၀	၃,၅၀၀,၅၂၀
အခြားရပိုင်ခွင့်များ	၁၀	၁၃,၇၉၂,၄၅၀	၉,၁၈၆,၃၃၇
ကြိုတင်ပေးဝင်ငွေခွန်		၈၁၅,၂၆၁	၆၁၅,၂၆၁
စုစုပေါင်းရပိုင်ခွင့်များ		၃၀၆,၁၉၁,၈၀၃	၂၄၅,၁၀၁,၇၇၁
ရင်းနှီးငွေနှင့်ရန်ပုံငွေများ			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ		၃၁,၆၇၆,၅၀၀	၃၁,၆၇၆,၅၀၀
ရှယ်ယာပရိမီယံ		၂၁၆,၃၀၀	၂၁၆,၃၀၀
ရန်ပုံငွေများနှင့် အမြတ် (အရှုံး) မခွဲဝေလက်ကျန်များ			
ဥပဒေအရအထွေထွေသီးသန့်ရန်ပုံငွေ	၁၁	၉,၄၅၃,၈၀၀	၉,၄၅၃,၈၀၀
ချေးငွေပေါ်အထွေထွေလျာထားငွေ	၁၁	၄,၀၁၄,၀၄၇	၃,၁၉၆,၄၉၇
အရေးပေါ်သီးသန့်ရန်ပုံငွေ	၁၁	၁၇၇,၇၇၈	၁၉၂,၇၇၈
အမြတ်(အရှုံး)မခွဲဝေလက်ကျန်		၃၅၂,၃၈၃	၅၀၃,၀၈၄
စုစုပေါင်းရင်းနှီးငွေနှင့်ရန်ပုံငွေများ		၄၅,၈၉၀,၈၀၈	၄၅,၂၃၈,၉၅၉
ပေးရန်တာဝန်များ			
အပ်ငွေများ	၁၂	၁၉၇,၃၇၇,၈၃၄	၁၅၅,၄၀၁,၈၃၇
အခြားပေးရန်တာဝန်များ	၁၃	၆၂,၃၃၆,၀၇၀	၄၃,၉၈၄,၁၃၈
ပေးရန်ရှိဝင်ငွေခွန်		၄၂၂,၃၀၀	၃၁၂,၀၂၂
မတောင်းခံသေးသောအမြတ်ဝေစုများ		၁၆၄,၇၉၀	၁၆၄,၈၁၅
စုစုပေါင်းပေးရန်တာဝန်များ		၂၆၀,၃၀၀,၉၉၄	၁၉၉,၈၆၂,၈၁၂
စုစုပေါင်းရင်းနှီးငွေ၊ရန်ပုံငွေနှင့်ပေးရန်တာဝန်များ		၃၀၆,၁၉၁,၈၀၃	၂၄၅,၁၀၁,၇၇၁
လက်ကျန်ရှင်းတမ်းပြင်ပရှိ စာရင်းများ			
ပေါ်ကောင်းပေါ်လာနိုင်သော ပေးရန်တာဝန်များ	၂၂	-	-
အာမခံချက်များ	၂၃	၁၄,၃၉၄,၉၀၈	၉,၈၁၇,၅၇၇
ခွင့်ပြုပြီး(ထုတ်ယူခြင်းမရှိသေးသည့်)ထုတ်ချေးငွေ	၂၃	၅၃၉,၀၄၇	၂၂၅,၂၃၁

ဘဏ္ဍာရေးရှင်းတမ်းများ၏စာရင်းမှတ်စုများကိုကြည့်ရန်
ဒါရိုက်တာများ၏အတည်ပြုချက်

(ဒုတိယဥက္ကဋ္ဌ-၁)

(အမှုဆောင်အရာရှိချုပ်)

(ဒါရိုက်တာ)

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်။)
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်ချက်	၂၀၂၀ ကျပ်('၀၀၀)	၂၀၁၉ ကျပ်('၀၀၀)
အတိုးရငွေ	၁၄	၁၇,၁၂၇,၈၄၄	၁၆,၂၉၅,၃၂၆
အတိုးစရိတ်	၁၅	(၁၅,၃၅၉,၄၅၅)	(၁၄,၁၂၃,၃၈၄)
အသားတင်အတိုးဝင်ငွေ		၁,၇၆၈,၃၈၉	၂,၁၇၁,၉၄၂
ဝန်ဆောင်ခနှင့်ကော်မရှင်ခဝင်ငွေ	၁၆	၄,၅၃၉,၃၇၇	၁,၈၁၂,၀၆၁
အမြတ်ဝေစုဝင်ငွေ		-	၂၃၀,၀၀၀
စုစုပေါင်းလုပ်ဆောင်မှုဝင်ငွေ		၆,၃၀၇,၇၆၆	၄,၂၁၄,၀၀၃
ဝန်ထမ်းရေးရာစရိတ်များ	၁၇	(၂,၃၆၇,၆၆၁)	(၂,၂၂၈,၄၇၀)
အထွေထွေနှင့်စီမံခန့်ခွဲမှုစရိတ်များ	၁၈	(၇၈၃,၅၇၅)	(၅၃၈,၀၇၀)
တန်ဖိုးလျော့စရိတ်များ	၁၉	(၅၇၂,၃၉၉)	(၃၇၁,၆၁၆)
အခြားစရိတ်များ	၂၀	(၁,၁၄၄,၃၅၈)	(၃၇၄,၀၆၄)
စုစုပေါင်းစရိတ်		(၄,၈၆၇,၉၉၃)	(၃,၅၁၂,၂၂၀)
လုပ်ဆောင်မှုမှရရှိသောအမြတ်		၁,၄၃၉,၇၇၃	၇၀၁,၇၈၃
လုပ်ဆောင်မှုနှင့်မသက်ဆိုင်သောအချက်များ			
ယခင်နှစ်များ၏ စာရင်းညှိနှိုင်းချက်		၁၃၃,၂၈၉	၃၅၀,၁၇၄
အခြေပစ္စည်းရောင်းရငွေပေါ်အမြတ်/(အရှုံး)		(၉၃,၃၆၄)	(၄၉,၂၄၇)
ငွေလဲလှယ်မှု(အရှုံး)/အမြတ် -Realised		၉၀,၄၆၇	(၁၇၅,၁၆၀)
ငွေလဲလှယ်မှု(အရှုံး)/အမြတ် -Un-realised		(၈၁၈,၇၀၈)	-
		(၆၈၈,၃၁၆)	၁၂၅,၇၆၇
အကြွေးဆုံးရှုံးမှုခွင့်ပြုငွေမနှုတ်မီ အမြတ်/(အရှုံး)		၇၅၁,၄၅၈	၈၂၇,၅၅၀
အကြွေးဆုံးရှုံးမှုခွင့်ပြုငွေ	၂၁	(၇၉၁,၈၈၀)	(၃၉,၀၀၂)
အခွန်မနှုတ်မီ စုစုပေါင်း အမြတ်/(အရှုံး)		(၄၀,၄၂၃)	၇၈၈,၅၄၈
(-) ဝင်ငွေခွန်စရိတ်		(၄၂၂,၃၀၀)	(၃၁၂,၀၂၂)
အခွန်နှုတ်ပြီး စုစုပေါင်း အသားတင်အမြတ်/(အရှုံး)		(၄၆၂,၇၂၃)	၄၇၆,၅၂၆
အခြားအလုံးစုံဝင်ငွေများ			
ပြန်လည်တန်ဖိုးသင့်ခြင်းမှ အမြတ်/(အရှုံး)		-	-
အကြွေးငွေလဲစာချုပ်စာတမ်းများကို			
သင့်တင့်တန်ဖိုးသတ်မှတ်ခြင်းမှ အမြတ်/(အရှုံး)		-	-
ငွေလဲလှယ်မှု(အရှုံး)/အမြတ် -Un-realised		-	-
စုစုပေါင်း အသားတင် အမြတ်/(အရှုံး)		(၄၆၂,၇၂၃)	၄၇၆,၅၂၆

ဘဏ္ဍာရေးရှင်းတမ်းများ၏စာရင်းမှတ်စုများကိုကြည့်ရန်
ဒါရိုက်တာများ၏အတည်ပြုချက်


(ဒုတိယဥက္ကဋ္ဌ-၁)


(အမှုဆောင်အရာရှိချုပ်)


(ဒါရိုက်တာ)

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်။)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့ကုန်ဆုံးသောနှစ်အတွက်
အစုရှယ်ယာရှင်များပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

	ထုတ်ဝေ ပေးသွင်းပြီး ရင်းနှီးငွေ	ရှယ်ယာ ပရိမီယံ	ဥပဒေအရ အထွေထွေ သီးသန့်ရန်ပုံငွေ	ချေးငွေပေါ် အထွေထွေ လျာထားငွေ	အရေးပေါ် သီးသန့် ရန်ပုံငွေ	အမြတ် ဝေစုညှိနှိုင်း ရန်ပုံငွေ	အမြတ်/ (အရှုံး) လက်ကျန်	စုစုပေါင်း (ကျပ်)
	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)	(ကျပ် '၀၀၀)
၁.၁၀.၂၀၁၈ နေ့ရှိလက်ကျန်	၃၁,၆၇၆,၅၀၀	၂၁၆,၃၀၀	၉,၃၃၄,၆၆၉	၂,၅၅၆,၂၀၆	၁၈၂,၇၇၈	၃၅၀,၂၄၄	(၁,၅၃၆,၉၈၂)	၄၂,၇၇၉,၇၁၅
နှစ်အတွင်းပြောင်းလဲမှုများ								
စာရင်းပြောင်းခြင်း	-	-	-	-	-	(၃၅၀,၂၄၄)	၃၅၀,၂၄၄	-
အခွန်နုတ်ပြီးအသားတင်အမြတ်	-	-	-	-	-	-	၁,၁၁၆,၈၁၇	၁,၁၁၆,၈၁၇
ချေးငွေပေါ်အထွေထွေလျာထားငွေ	-	-	-	၆၄၀,၂၉၁	-	-	(၆၄၀,၂၉၁)	-
အထွေထွေသီးသန့်ရန်ပုံငွေသို့စာရင်း ပြောင်းရွှေ့ခြင်း	-	-	၁၁၉,၁၃၁	-	၁၀,၀၀၀	-	(၁၂၉,၁၃၁)	-
ပေးရန်ရှိအမြတ်ဝေစုသို့ပြောင်းရွှေ့ခြင်း	-	-	-	-	-	-	၁,၃၄၂,၄၂၇	၁,၃၄၂,၄၂၇
၃၀.၉.၂၀၁၉ နေ့ရှိလက်ကျန်	၃၁,၆၇၆,၅၀၀	၂၁၆,၃၀၀	၉,၄၅၃,၈၀၀	၃,၁၉၆,၄၉၇	၁၉၂,၇၇၈	-	၅၀၃,၀၈၄	၄၅,၂၃၈,၉၅၉
နှစ်အတွင်းပြောင်းလဲမှုများ								
ယခင်နှစ်စာရင်းညှိနှိုင်းချက်	-	-	-	-	-	-	၃၁၂,၀၂၂	၃၁၂,၀၂၂
အခွန်နုတ်ပြီးအသားတင်အမြတ်	-	-	-	-	-	-	၃၅၄,၈၂၇	၃၅၄,၈၂၇
ချေးငွေပေါ်အထွေထွေလျာထားငွေ	-	-	-	၈၁၇,၅၅၀	-	-	(၈၁၇,၅၅၀)	-
အထွေထွေသီးသန့်ရန်ပုံငွေသို့စာရင်း ပြောင်းရွှေ့ခြင်း	-	-	-	-	(၁၅,၀၀၀)	-	-	(၁၅,၀၀၀)
ပေးရန်ရှိအမြတ်ဝေစုသို့ပြောင်းရွှေ့ခြင်း	-	-	-	-	-	-	-	-
၃၀.၉.၂၀၂၀ နေ့ရှိလက်ကျန်	၃၁,၆၇၆,၅၀၀	၂၁၆,၃၀၀	၉,၄၅၃,၈၀၀	၄,၀၁၄,၀၄၇	၁၇၇,၇၇၈	-	၃၅၂,၃၈၃	၄၅,၈၉၀,၈၀၀

(ဒုတိယဥက္ကဋ္ဌ-၁)

(အမှုဆောင်အရာရှိချုပ်)

(ဒါရိုက်တာ)

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၂၀၂၀ (ကျပ် '၀၀၀)	၂၀၁၉ (ကျပ် '၀၀၀)
၁။ လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အခွန်မနုတ်မီ အမြတ် / (အရှုံး)	(၄၀,၄၂၃)	၇၈၈,၅၄၈
စာရင်းညှိနှိုင်းချက်		
တန်ဖိုးလျော့	၅၇၄,၄၇၁	၃၇၄,၁၅၂
ယခင်နှစ်စာရင်းညှိနှိုင်းချက်များ	၂၃,၀၇၉	-
ထုခွဲရောင်းချခြင်းမှအမြတ် / (အရှုံး)	၉၃,၃၆၄	၄၉,၂၄၇
စာရင်းမှပယ်ဖျက်ခြင်း - ပုံသေပိုင်ပစ္စည်း	၃၉,၃၆၆	၁,၈၅၄
Allowance for credit losses	၈၁၇,၅၅၀	၆၄၀,၂၉၁
အမြတ်ဝေစုရငွေ	-	(၂၃၀,၀၀၀)
လုပ်ငန်းဆောင်ရွက်မှုရရှိပိုင်ခွင့်များမပြောင်းလဲမီ ငွေသားစီးဆင်းမှု	၁,၅၀၇,၄၀၆	၁,၆၂၄,၀၉၂
ချေးငွေနှင့်စာရင်းပိုထုတ်ငွေတိုးလာခြင်း	(၄၀,၉၀၃,၁၈၀)	(၁၅,၈၀၄,၄၉၈)
အခြားရရှိပိုင်ခွင့်များလျော့သွားခြင်း / (တိုးလာခြင်း)	(၄,၆၀၆,၁၁၃)	(၂,၁၄၆,၄၆၄)
အပ်နှံငွေများတိုးလာခြင်း	၄၁,၉၇၅,၉၉၇	၇,၆၇၆,၆၉၇
အခြားပေးရန်တာဝန်များ (လျော့သွားခြင်း) / (တိုးလာခြင်း)	၁၈,၃၅၁,၉၃၂	၁၃,၆၅၀,၀၇၉
အသားတင်ငွေသားစီးဝင်မှု / (စီးထွက်မှု)	၁၆,၃၂၆,၀၄၂	၄,၉၉၉,၉၀၆
ဝင်ငွေခွန်ပေးချေငွေ	(၂၀၀,၀၀၀)	(၂၆,၅၁၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု / (အသုံးပြုမှု)	၁၆,၁၂၆,၀၄၂	၄,၉၇၃,၃၉၆
၂။ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဆင်းမှု		
ပုံသေပိုင် ပစ္စည်းဝယ်ယူမှု	(၄,၆၀၄,၂၁၃)	(၅,၄၅၆,၆၈၁)
Future Ray Microfinance Co., Ltd တွင် ရင်းနှီးမြှုပ်နှံမှု	၃,၃၀၀,၀၀၀	(၁,၄၀၀,၀၀၀)
အစိုးရငွေတိုက်စာချုပ်များ	(၅,၀၀၀,၀၀၀)	၂,၀၀၀,၀၀၀
လက်ငင်းရရှိပိုင်ခွင့်မဟုတ်သည့်များ ရောင်းရငွေ	၃၄၃,၃၁၀	၃၈၈,၀၆၉
အမြတ်ဝေစုရငွေ	-	၂၃၀,၀၀၀
ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးဝင်မှု / (စီးထွက်မှု)	(၅,၉၆၀,၉၀၃)	(၄,၂၃၈,၆၁၂)
၃။ ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ		
အစုရှယ်ယာထုတ်ဝေခြင်း	-	-
အမြတ်ဝေစုထုတ်ပေးခြင်း	(၂၅)	(၃,၁၅၀)
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဝင်မှု	(၂၅)	(၃,၁၅၀)
ငွေသားနှင့် ငွေသားနှင့်ညီမျှသည်များ အသားတင်တိုးလာမှု / လျော့နည်းမှု	၁၀,၁၆၅,၁၁၅	၇၃၁,၆၃၄
နှစ်စရိတ်ငွေနှင့် ငွေသားနှင့်ညီမျှသည်များလက်ကျန်	၂၂,၇၈၉,၆၇၉	၂၂,၀၅၈,၀၄၅
နှစ်ဆုံးရှိငွေနှင့် ငွေသားနှင့်ညီမျှသည်များလက်ကျန်	၃၂,၉၅၄,၇၉၄	၂၂,၇၈၉,၆၇၉

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများ၏အတည်ပြုချက်


(ဒုတိယဥက္ကဋ္ဌ-၁)


(အမှုဆောင်အရာရှိချုပ်)


(ဒါရိုက်တာ)





SME-Development Bank
Dependable Financial Partner
အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်

Contact us



01 2302392 , 01 2302418



finance@smedbank.com.mm



www.smedevelopmentbank.com.mm



SME-Development Bank



No.298, Corner of Anawrahtar Road & Warden Street,
No.2 Quarter, Lanmadaw Township, Yangon.

Dependable Financial Partner



SME-Development Bank

www.smedevelopmentbank.com.mm